


ကျောင်းအတွက်အရမ်းဖျားနာနေသလား?

သင်သို့မဟုတ်သင့်ကလေးဘယ်အချိန်အိမ်မှာနေသင့်သလေဆိုတာကိုသင်သိရန်ကူညီလမ်းညွှန်ချက်များ။



ဖျားနာခြင်း

အဖျား 100 သို့မဟုတ် ထိုထက်ပိုသူများ။
ဖျားနာခြင်းမရှိပါကလေးများသည် ကျောင်းသို့၂၄ နာရီတွင်းအဖျားမရှိမကျောင်းကို သွားခိုင်းပါ။



အော့အန် / ဝမ်းလျှောခြင်း

ပြလို့မရသောအန်ခြင်းဖြစ်သူများ နောက်ဆုံးအချိန် တွဲပြီးနောက်၂၄ နာရီအိမ်မှာစောင့်ပြီပြန် ကျောင်းသွားခိုင်းပါ။
ဝမ်းလျှောသူများ တတိယအကြိမ်လောက်ဖြစ်ခဲ့ရင် နောက်ဆုံးအချိန် တွဲပြီးနောက်၂၄ နာရီအိမ်မှာစောင့်ပြီပြန် ကျောင်းသွားခိုင်းပါ။




ချောင်းဆိုးခြင်း

ပြင်းထန်သောချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းသို့မဟုတ်ခက်ခဲသောအသက်ရှူဖြစ်လာရင်း အိမ်မှာနေပါ။



အဖုများပေါက်လာခြင်း

အဖျားပါသည်အဖုအသစ်သူတွယ်များ၊ အဖုအပိန်ပျောက်သွားပြီးနောက်သို့မဟုတ် ဆရာဝန်တစ် ဦးဦး ထံစာရေး။
အကြောင်းကြားစာပေးပို့ပြီးလျှင်မှာ ကျောင်းကိုပြန်လာနိုင်ပါသည်။



အရေပြားအနာ

အနာများနှင့်အနာစိမ်းများအတွင်းထိန်းချုပ်မရနိုင် သောအနာမှ ယိုစိမ့်ခြင်း အရွယ်အစားတိုးလာခြင်းသို့မဟုတ်အနာစိမ်းအသစ်များသည်တစ်နေ့ထက်တစ်နေ့ တိုးတက် ဖြစ်လာရင်း အိမ်မှာနေပါ။



အခြားရောဂါလက္ခဏာများ

ကျောင်းသူ/သာ အားပုံမှန်လှုပ်ရှားမှုများတွင်ပါဝင်ခြင်းမှတားဆီးသောရောဂါလက္ခဏာများသို့မဟုတ်ကျောင်းသားသည်ကျောင်းမှစိတ်ချရသောထောက်ပံ့မှုများထက်ဂရုစိုက်မှုပိုမိုလိုဖြစ်လာရင်း အိမ်မှာနေပါ။

အိမ်သည်ဖျားနာသူအတွက်အကောင်းဆုံးနေရာဖြစ်သည်။

သင်သို့မဟုတ်သင့်ကလေးကူးစက်တတ်သောရောဂါရှိလျှင်သင်၏ ဆရာ/မ ကိုအသိပေးပါ။